



# လမ်းပန်း

## မြေနေရာအခင်းအကျင်း လမ်းညွှန်ချက်များ

### လမ်းပန်းဆိုတာဘာလဲ။

ပုဂ္ဂလိကပိုင်မြေနှင့် လမ်းပလက်ဖောင်းဘောင်ကြားရှိ အများပိုင်မြေဖြစ်သည်။ လမ်းပန်းများတွင် အများအားဖြင့် တယ်လီဖုန်း၊ အင်တာနက်ဆက်သွယ်ရေးများ၊ ဂက်စ်၊ ရေ၊ မိလ္လာနှင့် လျှပ်စစ်ဓာတ်အားနှင့် လမ်းမီးများကဲ့သို့ ဝန်ဆောင်မှုများ ပါရှိသည်။ ပုံမှန်အားဖြင့် အဆိုပါလမ်းပန်းများကို မြက်နှင့် သစ်ပင်တစ်ပင်နှင့်အတူ စိုက်ပျိုးထားရှိသည်။

### လမ်းပန်းများ၏ ရည်ရွယ်ချက်

- စွန့်ပစ်အမှိုက်နှင့် ပြန်လည်အသုံးပြုမည့် အမှိုက်ပုံးများ ထားရှိရန်အတွက် ပြန်ပြုသော နေရာတစ်ခုပေးရန်
- လမ်းမကြီးနှင့် လျှောက်လမ်းကြား တံခါးဖွင့်ရန်နေရာနှင့် ခြေလျင်လျှောက်သူများ၊ ကလေးလက်တွန်းလှည်းနှင့် ဘီးတပ်ကုလားထိုင်များသွားရန် နေရာများ ပေးရန်
- ကားမောင်းသူများ၊ ဆိုင်ကယ်မောင်းသူများနှင့် ခြေလျင်လျှောက်သူများအတွက် လမ်းဆုံနေရာများ သို့မဟုတ် လမ်းမကြီးနှင့် အိမ်တွင်းကားဝင်ထွက်လမ်းရှိ ကွေ့များတွင် မြင်ကွင်းရှင်းလင်းစေရန်
- Telstra နှင့် Powercor ကဲ့သို့ ဝန်ဆောင်မှုကုမ္ပဏီများ အလွယ်တကူ အသုံးပြုနိုင်အောင် ပံ့ပိုးရန်
- သစ်ပင်စိုက်ပျိုးနိုင်မည့် နေရာရရှိစေရန်

### လမ်းပန်း၏ အကျိုးကျေးဇူးများ

- မိုးရေကို စုပ်ယူပြီး မိုးရေလျှိုခြင်းကို လျော့ချရန်
- လမ်းဘေးသစ်ပင်များ စိုက်ပျိုးခြင်းဖြင့် ပတ်ဝန်းကျင်၏ သဘာဝအခင်းအကျင်းကို တိုးတက်ကောင်းမွန်စေရန်
- လမ်းမများ၊ လျှောက်လမ်းများ၊ အိမ်တွင်းကားဝင်ထွက်လမ်းများ၊ ပလက်ဖောင်းများ၊ ခြစ်ညှိုးရိုးများနှင့် အဆောက်အအုံများကဲ့သို့ မာကျောသောမျက်နှာပြင်များ၏ သက်ရောက်မှုကို အမြင်အားဖြင့် ညံ့သက်စေရန်
- လမ်းပန်းသစ်ပင်များသည် သင့်အိမ်နှင့် အထွေထွေ သာယာဝပြောရေးအတွက် တန်ဖိုးတိုးမြှင့်စေနိုင်ပါသည်။

### လမ်းပန်းကို ထိန်းသိမ်းရန် မည်သူတို့တွင် တာဝန်ရှိသနည်း။

မိမိတို့၏ လမ်းပန်းကို ထိန်းသိမ်းရန်မှာ နေထိုင်သူများ၏ တာဝန်ဖြစ်ပြီး မြက်ရိတ်ခြင်း၊ ပေါင်းနှုတ်ခြင်းနှင့် အမှိုက်ရှင်းခြင်းတို့ ပါဝင်သည်။ Wyndham မြို့တော်အနေဖြင့် လမ်းပန်းထိန်းသိမ်းမှုများကို ဆောင်ရွက်မည်မဟုတ်ပါ။

### လမ်းပန်းရှိ လမ်းဘေးသစ်ပင်များ

နေထိုင်သူများအနေဖြင့် လမ်းဘေးသစ်ပင်များကို စိုက်ပျိုးရန် သို့မဟုတ် ဖယ်ရှားရန် အခွင့်မရှိပါ။ လမ်းဘေးသစ်ပင်များ စိုက်ပျိုးခြင်းနှင့် ထိန်းသိမ်းခြင်းမှာ Wyndham မြို့တော်၏ တာဝန်ဖြစ်ပြီး Wyndham မြို့တော်၏ လမ်းဘေးသစ်ပင် မူဝါဒနှင့်အညီ ဆောင်ရွက်မည်ဖြစ်သည်။

### လက်ခံနိုင်သော လမ်းပန်း ပြုပြင်ထိန်းသိမ်းမှု

လမ်းပန်း ပြုပြင်ထိန်းသိမ်းရာတွင် မြက်သည် တွေ့ရအများဆုံးနှင့် နှစ်လိုဖွယ် အကောင်းဆုံး ပုံစံဖြစ်သည်။ သို့သော် အောက်ပါပြုပြင်ထိန်းသိမ်းမှုများမှာလည်း လက်ခံနိုင်ပါသည် -

- အနက် 75 mm အထိ lilydale (ထုံးကျောက်မှုန့်) သို့မဟုတ် tuscan (သဲကျောက်မှုန့်) ကဲ့သို့ ညက်မှုန့်နေသော ကျောက်စရစ်မှုန့် အပေါ်ထပ်ခင်းခြင်း
- အနက် 75 mm အထိရှိသည့် အော်ဂင်းနစ်မြေငွေ့ထိန်းအခင်း ခင်းထားခြင်း
- အောက်ပါသတ်မှတ်ချက်များကို လိုက်နာလျက် အတည်ပြုထားသည့် အပင်စိုက်ပျိုးခြင်း -
  - ကားတံခါးဖွင့်ပိတ်ရန်နေရာအတွက် ပလက်ဖောင်းဘောင်မှ အနည်းဆုံး 1 မီတာခန့်အကွာတွင် အပင်များကင်းရှင်းနေရမည်
  - အမှိုက်များ ရှင်းလင်းရန်နှင့် အမှိုက်ပုံးများ ပြန်လည်အသုံးပြုနိုင်ရန်အတွက် သင့်လျော်သောနေရာရှိရမည်
  - ရပ်ထားသောကားထဲမှ ထွက်လာသူများအတွက် လျှောက်လမ်းသို့ ဘေးကင်းပြီး သင့်တင့်လျောက်ပတ်စွာ သွားလာနိုင်ရမည် လျှောက်လမ်းမရှိသည့် နေရာများတွင် ခြေလျင်လျှောက်သူများနှင့် Australia Post (ဩစတြေးလျစာတိုက်ပုံး) တို့အတွက် အိမ်ခြံမြေမျဉ်းမှ 1.5m အကွာတွင် အပင်များစိုက်ပျိုးထားခြင်း မရှိရပါ
  - ကားမောင်းသူများနှင့် ခြေလျင်လျှောက်သူများ မြင်ကွင်းရှင်းလင်းစေရန် အပင်များမှာ 500mm ထက်ပို၍ မမြင့်ရပါ
  - မြေရင်းကျောက်တုံးများကို မျက်နှာပြင်သည်ချောမနေဘဲ လမ်းပလက်ဖောင်းဘောင်နှင့် လျှောက်လမ်းတို့နှင့် မျက်နှာပြင်တစ်ညီတည်းရှိပြီး ချော်လဲနိုင်သည့်အန္တရာယ် မဖြစ်စေနိုင်မှသာလျှင် အသုံးပြုနိုင်ပါသည်



အခါအားလျော်စွာ ရေ၊ ဂက်စ်၊ လျှပ်စစ်နှင့် အင်တာနက်ဆက်သွယ်ရေးလိုင်းများ ပံ့ပိုးနေသည့် အခြေခံအိမ်သုံးဝန်ဆောင်မှု ကုမ္ပဏီများသည် ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ဆောင်ရန် သင်၏ လမ်းပန်းကို အသုံးပြုရန်လိုအပ်နိုင်ပါသည်။ အခြေခံအိမ်သုံးဝန်ဆောင်မှု ကုမ္ပဏီသည် လမ်းပန်းကို မူရင်းအခြေအနေအတိုင်း ပြန်လည်ထားပေးရန် တာဝန်ရှိသည်။ သို့သော် မြေကြီးပြန်ဖြည့်ခြင်းနှင့် မြက်မျိုးစေ့ထည့်ခြင်းတို့သာ လိုအပ်ပါမည်။ အခြေခံအိမ်သုံးဝန်ဆောင်မှု ကုမ္ပဏီအနေဖြင့် ပြုပြင်ထိန်းသိမ်းခြင်းမလုပ်မီ အခြေအနေနှင့်ကိုက်ညီစေရန် အပင်များ၊ ကျောက်စရစ်ခဲများနှင့် မြေငွေ့ထိန်းအခင်းခင်းကျင်းကဲ့သို့ မြေပြင်အနေအထားကို အစားထိုးလုပ်ဆောင်ပေးမည်ဟု အာမခံထားပါ။ ဤလုပ်ဆောင်ချက်အမျိုးအစားများနှင့်ပတ်သက်၍ မေးမြန်းလိုသည်များကို သင့်လျော်ရာ အခြေခံအိမ်သုံးဝန်ဆောင်မှု အာဏာပိုင်များထံ တိုက်ရိုက်စုံစမ်းမေးမြန်းသင့်ပါသည်။


### လက်မခံနိုင်သော လမ်းပန်း ပြုပြင်ထိန်းသိမ်းမှု

လက်မခံနိုင်သော လမ်းပန်း ပြုပြင်ထိန်းသိမ်းမှု နမူနာများမှာ အောက်ပါအတိုင်း ဖြစ်သည် -

- ဆူးချွန်များ သို့မဟုတ် ဆူးသေးဆူးမွှားများပါသည့် အပင်များ၊ 500mm ထက်ပိုမြင့်သည့် ချုံပုတ်ပင်များ
- ကွန်ကရစ် သို့မဟုတ် ကတ္တရာကဲ့သို့ မာကျောသော မျက်နှာပြင်များ
- ရေမြောင်းစနစ်များ
- ကျောက်တုံးများ၊ ဇလီဖားတုံးများ သို့မဟုတ် အထိန်းနံရံ သို့မဟုတ် အစွန်းပုံစံ တစ်ခုခု
- ကြယ်ပုံအစွန်းပါ ခြံတိုင်များ
- ကျောက်တုံးငယ်များနှင့် ပြန်ကျနေသော ကျောက်စရစ်ခဲများ
- မြက်ခင်းတု
- ချောနိုင်သည့် အန္တရာယ်များ

### လမ်းပန်းကို ပျက်စီးစေခြင်း

ဆောက်လုပ်ရေးလုပ်ဆောင်ချက်များ၏ အကျိုးဆက်ကြောင့် လမ်းပန်းပျက်စီးခဲ့ပါက အိမ်ခြံမြေပိုင်ရှင် သို့မဟုတ် တည်ဆောက်သူသည် ပြုပြင်ရန်အတွက် တာဝန်ရှိသည်။



### လမ်းပန်းပေါ်တွင် ကားရပ်နားခြင်း

2017 ခုနှစ် ဗစ်တိုးရီးယား လမ်းမကြီးများ ဘေးအန္တရာယ်ကင်းရှင်းရေး လမ်းမကြီးစည်းမျဉ်းများ (Victorian Road Safety Road Rules 2017) အရ လမ်းပန်းများပေါ်တွင် ကားရပ်နားခြင်းကို တားမြစ်ထားပါသည်။ ယင်းတားမြစ်ချက်ကို ချိုးဖောက်ပါက ချိုးဖောက်မှုသတိပေးစာ ရရှိနိုင်ပါသည်။ နေထိုင်သူများသည် ဘီးချိုင့်ရာ၊ ချောစေနိုင်သည့် အန္တရာယ်များ၊ အမှိုက်များ အစရှိသည်တို့အပါအဝင် လမ်းပန်းပေါ်တွင် ဖြစ်ပေါ်ခဲ့သည့် ပျက်စီးမှုတစ်စုံတစ်ရာအတွက် ပြန်လည်ပြုပြင်ရပါမည်။

### အရေးကြီးဖုန်းနံပါတ်များ

- Wyndham City: 1300 023 411
- Telstra: 13 22 00
- Powercor: 13 24 12
- Greater Western Water: 13 44 99
- NBN Co: 1800 687 626
- Dial Before You Dig: [www.1100.com.au](http://www.1100.com.au)



Wyndham Civic Centre  
45 Princes Highway Werribee  
(PO Box 197) Vic 3030  
1300 023 411

[www.wyndham.vic.gov.au](http://www.wyndham.vic.gov.au)  
 facebook.com/Wyndhamcitycouncil  
 twitter.com/wyndhamcouncil  
 Translating & Interpreting Services 13 14 50